

စဉ် အကြောင်းအရာ

စာပု

- ဘာသာပြန်ပြုစုသူကေား

- ၁။ ပြုလဲလာနေတဲ့ပုံစံ
- ၂။ အကြိမ်ကြိမ်ပေါ်လာခဲ့ပြီး ပျောက်သွားခဲ့တဲ့ လူယဉ်ကျေးမှု
- ၂-၁) ဘေရွတ်ကမြေပုံ
- ၂-၂) ကြီးမားတဲ့ရှုပ်တုကြီးရဲ့လျှို့ဝှက်ချက်
- ၂-၃) မသိနိုင်ခဲ့တဲ့လူတစ်ယောက်
- ၂-၄) ကျောက်တတ်ပြားတဲ့လေ
- ၂-၅) ဒီဖူရှပ်တု
- ၂-၆) ဉာဏ်တော်အမြင့်
- ၃။ ဘဝလား၊ ဒေသနလား
- ၄။ စွမ်းအားခရီး
- ၅။ စိတ်ဆောင်သမျှ အားလုံးလုပ်
- ၅-၁) ဦးနှောက်ဆေးကြောပစ်နိုင်ခြင်း
- ၅-၂) နာကျင်မှုဆိုတာ
- ၅-၃) လူဆိုသည်မှာ ဇီဝလျှပ်စစ်စွမ်းအား
- ၅-၄) မေတ္တာရေခဲ ရိုးရိုးရေ
- ၅-၅) နောက်ဆုံးလက်နက်
- ၅-၆) သူတော်ကောင်းနဲ့သူယုတ်မာ
- ၅-၇) ကျွန်ုပ်အဖြစ်ပစ်တဲ့စိတ်
- ၅-၈) သေပြတဲ့ယောက်ကြီး
- ၅-၉) ဆေးအမည်ခံဆေး (Placebo)

- (၅-၁၀) ယုံကြည်မှုပွားအား
- (၅-၁၁) စိတ်စွမ်းအားသုတေသန
- (၅-၁၂) ဒီလာမာသုတေသန
- (၅-၁၃) သက်ရှိသဘာဝသုတေသန
- (၅-၁၄) သုခ၊ ဒုက္ခဆိုတာ တတုတတ်ပြုမှုတွေပါပဲ
- (၅-၁၅) ဦးနှောက်ကွန်ပျူတာ
- (၅-၁၆) စိတ်နဲ့ စိတ်စွမ်းအား
- (၅-၁၇) စိတ်နဲ့ ကားတိုက်ခံရသူ
- (၅-၁၈) ကျွန်ုပ်အဖြစ်ပစ်နိုင်တဲ့ စင်ကာပူသားတွေ
- (၅-၁၉) စိတ်စွမ်းအားလက္ခဏာတစ်မျိုး
- (၅-၂၀) ယုံကြည်မှုဆိုရုံသာသုတေသန
- (၅-၂၁) စိတ်ကူးစွမ်းအား
- (၅-၂၂) ခိုက်မနာဘဲ သဘာဝအတိုင်းကလေးပေးနိုင်သလား
- (၅-၂၃) စိတ်ကူးစွမ်းအားတစ်မျိုး
- (၅-၂၄) ပိန်းမက မီးဖွား၊ ယောက်ျားက ဝိုက်နာ
- (၅-၂၅) မေ့ဆေးပမိဘဲ ခွဲစိတ်ကုသမှု
- ၆။ စိတ်စွမ်းအားအမျိုးမျိုး
- (၆-၁) ဦးနှောက်က ဘယ်လောက်လက်ခံ
- (၆-၂) ဉာဏ်ဆိုတာ ဘာလဲ
- (၆-၃) သတိသညာသုံးမျိုး
- (၆-၄) ဉာဏ်ငါးမျိုး
- (၆-၅) သဝဿန
- (၆-၆) ပိရမစ်ရဲ့ဆန်းပြားမှု
- (၆-၇) လူကြောင့်လား၊ နက္ခတ်ကြောင့်လား
- (၆-၈) အတ္တပုံမှ ချမ်းမြေ့နိုင်မယ်
- (၆-၉) စိတ်စွမ်းအားတစ်ခုလား၊ နှစ်ခုလား

- (၆-၁၀) သုခ၊ ဒုက္ခနဲ့ ပီတိ
- (၆-၁၁) မျက်မမြင်များ ပုံနှိပ်စာလုံးဖတ်ရှုနိုင်မှု
- (၆-၁၂) စုပေါင်းကုသမှု
- (၆-၁၃) အလေးချိန်ဆိုသည်မှာ
- (၆-၁၄) အနုမြူအဆီပိတ်ဆို့ရာကို ကုသပေးနိုင်တဲ့ဝါယာအပ်စိုက်ရသူ
- (၆-၁၅) အသက်စွမ်းအားရလို့ရမလား
- (၆-၁၆) လူဆိုသည်မှာ စွမ်းအားစုတစ်ခု
- (၆-၁၇) ခန္ဓာဖြစ်စဉ်နှစ်ခု
- (၆-၁၈) အိပ်မက်ဆိုတာ
- (၆-၁၉) အရသာဆိုတာ ဘာလဲ
- (၆-၂၀) အရောင်ဆိုသည်မှာ
- (၆-၂၁) အိပ်နေစဉ် စာသင်ပေးနိုင်သလား
- (၆-၂၂) မွေးတယ်ဆိုတာ
- (၆-၂၃) အိပ်ပွေ့ချခံရခြင်း
- (၆-၂၄) ငျော့ရိုက်ကုသမှု
- (၆-၂၅) အရောင်တွေရဲ့လျှို့ဝှက်ချက်
- (၆-၂၆) ခန္ဓာပုံစံညာဉ်စွမ်းအား
- (၆-၂၇) စိတ်ထားရဲ့တတ်ပုံ
- (၆-၂၈) စိတ်နဲ့ပစ္စည်းရွေ့
- (၆-၂၉) ခံစားချက်ရှိတဲ့အပင်
- (၆-၃၀) မန္တန်တက္ကသိုလ်
- ၇။ တတိယဖျက်သုံး စိတ်ကူးလား၊ တကယ်လား ၁၄၀
- ၈။ အုံ့ဩရောမဟုတ်တော့တဲ့ အုံ့ဖွယ် ၁၄၇
- ၉။ အိပ်မက်ခြင်းကာမဂုဏ်နဲ့ အိပ်မက်အမြင်သစ် ၁၅၆

